

လှိုင်းတံပိုး နှ၊ <hlain: d-bo> 波浪，浪涛； လှိုင်းတံပိုးရေတိုက်ပဲ့သည် ~ ကဲ့သို့ထကြွနေသည်။ 争取独立的斗争波涛汹涌。

လှိုင်းတောက် က၊ <hlain: taut> 晕船

လှိုင်းတွန့် နှ၊ <hlain: dun> 波浪纹状； ဆံပင်က ~ ပုံစံပဲ။ 发型是波浪式的。

လှိုင်းထူ က၊ <hlain: hta> ①起浪 ②(喻)心潮起伏； အန်ချင်စိတ် ~ နေသည်။ 老想呕吐。 / ဒေါသစိတ်တွေ ~ တော့၏။ 怒气涌上心头。

လှိုင်းထိပ် နှ၊ <hlain: deit> 【物】波峰

လှိုင်းနှုန်းမီတာ နှ၊ <hlain: hnon: mi ta> 【物】波段

လှိုင်းပုတ် က၊ <hlain: pout> (浪)冲击，拍打

လှိုင်းပျက် နှ၊ <hlain: byet> 涟漪，微小波纹

လှိုင်းမိ က၊ <hlain: mi> 遇到风浪； ~ လို့လှေနှစ်သွားတယ်။ 遇到风浪船沉了。

လှိုင်းမှူး က၊ <hlain: mu> = လှိုင်းတောက်

လှိုင်းယက် နှ၊ <hlain: yet> 波浪

လှိုင်းပိုက် က၊ <hlain: yait> = လှိုင်းပုတ်

လှိုင်းရွေ့လျားခြင်း နှ၊ <hlain: yweí' lya: gyin> 【物】波动

လှိုင်းရှည် နှ၊ <hlain: shei> 【物】长波

လှိုင်းလေကြီး က၊ <hlain: lei kyi> 风浪大

လှိုင်းလေငြိမ် က၊ <hlain: lei nyein> 风平浪静

လှိုင်းလုံး နှ၊ <hlain: lon> ①浪涛； ~ ကြားရောက်၍လှေမှောက်သွား၏။ 在大浪中船翻了。 ②骗人的话； ညာလုံး ~ တွေပါ။ 是些骗人的话。

လှိုင်းလတ် နှ၊ <hlain: lat> ①【物】中波 ②一种尼龙泡泡纱

လှိုင်းဝှမ်း နှ၊ <hlain: hwan> 深

လှိုင်းသံ နှ၊ <hlain: dhan> 浪涛声

လှိုင်းအလျား နှ၊ <hlain: a-lya> 【物】波长

လှိုင်းအိ နှ၊ <hlain: i> 缓慢起伏的浪

လှိုင်းအိကွေး နှ၊ <hlain: i' gwei> 【动】海扇

လှစ် က၊ <hlit> ①打开； ပြတင်းပေါက်ကို ~ သည်။ 打开窗户。 ②机灵； ပါးလိုက်တာ ~ လို့။ 非常机灵。 ③说明，讲述，可构成如： လှစ်ကျူ၊ လှစ်ကြား၊ လှစ်ခြေ၊ လှစ်ဆို၊ လှစ်မြှင် 等词

လှစ်ကန် က၊ <hlit k-ne> 快速，一闪； ပြတင်းပေါက်အပြင်မှလူရိပ်တခု ~ တွေ့လိုက်ရတယ်။ 见窗外有个人影一晃。 / ကားတွေ ~ ~ ပြေးသွားတယ်။ 许多汽车急驶而过。

လှစ်ထုတ် က၊ <hlit htout> 说出，披露

လှစ်ပြ က၊ <hlit pya> 打开给人看，暴露

လှစ်ဖော် က၊ <hlit phaw> 说，揭开，揭露

လှစ်ဖွေ က၊ <hlit phwei> (书)寻找

လှစ်ဖွင့် က၊ <hlit phwin> 开放

လှစ်မြှင်ပြောကြား က၊ <hlit mwet pyaw: kya> 讲述

လှစ်ဟ က၊ <hlit ha> 表示，讲出； ကျွန်တော့သဘောကိုသူ့အား ~ ခဲ့ပြီးပြီ။ 我已经把自己的看法告诉了他。

လှည့် I က၊ <hle> ①转动，使之转动； ဆီဆုံကိန္နား ~ ၏။ 牛拉着油磨转。 ②转身，转过头去； ကိုယ်လုံး ~ ၍ကြည့်လိုက်သည်။ 转身看。 / ဘယ်(ညာ) ~ ။ 向左(右)转！ ③巡回； ကမ္ဘာ ~ ခရီးသည် 周游世界的旅游者 ④拐弯 ⑤暂借(钱)； ခင်မင်သူများထံမှ ~ သုံးရသည်။ 向熟人暂借一下。 ⑥引诱，欺骗； သူ့ကို ~ ပြီးခေါ်လာသည်။ 把他骗来了。 ⑦追求女子，求爱； လူပျို ~ သည်။ 向女子求爱。

II ဝ၊ <hle> 表示动作趋向的语尾助词用于祈使句尾，… 吧！ / လှေပေါ်ကိုတက် ~ ။ 上船吧！ / ယူ ~ ။ 你拿吧！ / လာ ~ ။ 过来吧！ III ဝ၊ <hle> (依次的)名分，(顺)次； သူတို့သုံးယောက်တ ~ စီကင်းစောင့်ကြတယ်။ 他们三人轮流站岗。

လှည့်ကင်း နှ၊ <hle' gin> 流动哨

လှည့်ကြည့် က၊ <hle' kyi> 回头看，转身看

လှည့်ကွက် နှ၊ <hle' gwet> ①骗局； ~ ဆင်တာဖြစ်တယ်။ 这是布下的骗局。 ②(小说，戏剧中)出人意料的情节安排

လှည့်စား က၊ <hle' sa> 愚弄，欺骗，诈骗

လှည့်ပတ် က၊ <hle' pat> ①环绕，围着转； မြို့ကို ~ ကြည့်ရှုသည်။ 游览市容。 / ~ နေသည့်ငွေကြေးပမာဏ။ 流动资金额。 ②=လှည့်စား ③暂借(钱)； ငွေပြတ်နေလို့သူငယ်ချင်းတွေဆီက ~ ပြီးသုံးနေရတာပဲ။ 没有钱用暂向朋友们借用。

လှည့်ဖြား က၊ <hle' bya> 欺骗，诱惑

လှည့်မြန်း က၊ <hle' myan> = လှည့်လည်

လှည့်လည် က၊ <hle' le> 周游； ~ ရောင်းချသည်။ 到处去卖。 / ~ ကြည့်ရှုသည်။ 巡视，出游。 / ~ စစ် 运动战 / ~ စစ်ဆေးသည်။ 视察。 / ~ ဆန္ဒပြမှု 游行，示威 / ~ သွားလာသည်။ 循环，周游。

လှည့်ဝိုက် က၊ <hle' wait> 转，周游

လှည်း I နှ၊ <hle> 车(特指牛车、马车、大车等)၊ ဝါး ~ 装满竹子的大车 / ထင်း ~ 装满木柴的大车 / ~ နေလှေအောင်းမြင်းဇောင်းမကျန် (成)所有居民 / လက်တွန်း ~ 手推车 II က၊ <hle> ①打扫； တံမြက်စည်း ~ သည်။ 扫地。 / အမှိုက် ~ သည်။ 扫垃圾。 ②=လှဲ 躺； အိပ်ရာတွင် ~ နေသည်။ 躺在床上。

လှည်းက က၊ <hle: ka> 套车

လှည်းကူး နှ၊ <hle: gu> 礼居(仰光专区一城镇)

လှည်းကက်အိမ် နှ၊ <hle: ket ein> 牛车的车厢，蓬车

လှည်းကောက် က၊ <hle: kaut> = လှည်းက

လှည်းကုန်သည် နှ၊ <hle: kon dhe> 赶着车做买卖的商人

လှည်းကျိုး နှ၊ <hle: gyo> 破车

လှည်းကျိုးထမ်း က၊ <hle: gyo: htan> (喻)同品行不端的女人结婚； 自愿吃亏，娶已怀孕的妇女

လှည်းကျုံး က၊ <hle: kyon> 清扫(垃圾)

လှည်းကျင်း က၊ <hle: kyin> 打扫； အညစ်အကြေးများကို ~